

တၢ်ယုက့ၤ ဒီးတၢ်ထၢဖှိၣ် စ့အိၣ်တ့ၢ်လၢပုၤဆါမူဒါ အိၣ်လၢကဘၣ်ဟ့ၣ်သန့ (Patient Responsible Balance Billing and Collection Policy)

သန့အံၤ ဘၣ်ထဲဒီး တၢ်လီၤလၢလၢသ့ၣ်တဖၣ်အံၤန့ၣ်လီၤ -

Big Rapids (Mecosta ခိၣ်ထံၣ် ဆူၣ်ချ့လီၤခါၣ်သး), Continuing Care, Corporate, Gerber (Newaygo ခိၣ်ထံၣ် တၢ်ဆါဟံၣ်ညီန့ၣ်ကရၢ), Ludington (Memorial ဆူၣ်ချ့လီၤခါၣ်သးလၢ West Michiganအဂီၢ်), ပုၤဆါလၢ တၢ်ချါ/ကသံၣ် သရၣ်တၢ်မၤလီၤလီၤ, Pennock (Pennock တၢ်ဆါဟံၣ်), Reed City (Reed City တၢ်ဆါဟံၣ် ခိၣ်ပရူၣ်), SH GR တၢ်ဆါဟံၣ်တဖၣ် (Spectrum Health တၢ်ဆါဟံၣ်တဖၣ်), SHMG, Spectrum Health Lakeland (Lakeland ပုၤတၢ်တၢ်ဆါဟံၣ် Watervliet; Lakeland တၢ်ဆါဟံၣ်တဖၣ် ဖဲ Niles and St. Joseph Inc.), United/Kelsey (Spectrum Health United; Spectrum Health Kelsey တၢ်ဆါဟံၣ်), Zeeland (Zeeland ပုၤတၢ်တၢ်ဆါဟံၣ်)

တၢ်ကြးဝဲဘၣ်ဝဲဒၣ်အံၤတၢ်ဘၣ်ပနီၣ်ဃာ်အီၤလၢ-	N/A
နီၣ်ဂံၢ်ဘၣ်ထွဲဘၣ်ဃး-	13636
လံာ်အဘျီနီၣ်ဂံၢ်-	4
Effective Date:	\$02/01/2021
တၢ်ဟူးဂဲၤဖဲမၤအလီၢ်အကျဲ-	ကျိၣ်စ့, စ့ဟဲန့ၣ်တၢ်လဲၤတရံးသး
ဝဲကျိၣ်အလီၢ်အကျဲ-	ခိပနံၣ်ကရၢကျါမုၢ် တၢ်ဟ့ၣ်အဘျးအလဲဝဲၤဒါး (CBO), ကျိၣ်စ့, ပုၤဆါအတၢ်ဒီးန့ၣ်တၢ်မၤစၢၤ, ပုၤဆါ ကျိၣ်စ့အတၢ်မၤစၢၤ (PFS)

တၢ်ဒူးသ့ၣ်ညါလၢတၢ်ကွၢ်တလီၤထီဒါတၢ်တသ့- Spectrum Health အံၤလူၤပိာ်မၤထွဲကီၢ်စၢၤဖှိၣ်ကမုၢ်တၢ်ခွဲးတၢ်ယာ်တၢ်ဘျါ သဲစး လၢအဘၣ်ထွဲတဖၣ် ဒီး တကွၢ်တလီၤတၢ် ဒီးသန့ထီၣ်သးလၢ ကလုာ်ဒုၣ်လီၤစၢၤ, ဖဲဘျီလဲၣ်, ထံကီၢ်လီၤစၢၤ, သးနံၣ်, က့ကွဲၣ်, မ့တမ့ၢ် မုၢ်ခွါအဖီခိၣ်ဘၣ်. Spectrum Health အံၤ တကွၢ်ကဟံတၢ် မ့တမ့ၢ် ရဲလိာ်လီၤဆီပုၤဂၤ ခီဖျါ ကလုာ်ဒုၣ်လီၤ စၢၤ, ဖဲဘျီလဲၣ်, ထံကီၢ်လီၤစၢၤ, သးနံၣ်, က့ကွဲၣ်, မ့တမ့ၢ် မုၢ်ခွါအဖီခိၣ်ဘၣ်. ကွၢ်ဘၣ် [တၢ်ထၢန့ၣ်လီၤဘျးဖဲ A](#) လၢတၢ်ဒူးသ့ၣ် ညါအလၢအပုၤလၢအဘၣ်ထွဲဒီးတၢ်ကွၢ်တလီၤထီဒါတသ့ဃုာ်ဒီးကျိၣ်အတၢ်မၤစၢၤလၢအအိၣ်ဝဲဒၣ်န့ၣ်တက့ၢ်.

1. တပ်ပညာ

1.1. ဒ်သိးကမလီတံဝဲ တပ်ကူစါယါဘျါပုၤဆါတဖၣ် လၢအထဲသိးတုၤသိး ဒီးအမ့ၢ်အတီ ဃုာ်ဒီး ပုၤဆါအမူအဒါ လၢကဘၣ်ဟ့ၣ်တပ်အဘူးအလဲဆူ Spectrum Health ဆူၣ်ချ့ မ့တမ့ၢ် ကရၢအဒုတခါလၢလၢ (Spectrum Health) အအိၣ်န့ၣ်လီၤ. လၢတၢ်န့ၣ်အဃိ, တချုးလၢတၢ်ကုၣ်ကျဲးစးထဲးဂံၢ်ထဲးဘါလၢအကြးအဘၣ် ဒ်သိးကမလီတံ ဆါ တံာ်လၢ ပုၤတဂၤအံၤ မ့ၢ်ကြးဝဲဘၣ်ဝဲဒီး တၢ်မၤစၢၤ ဖဲ [ကျိၣ်စ့တၢ်မၤစၢၤတၢ်ကြးတၢ်ဘၣ်သန့](#) အဖီလၢဒ်ဒီးဘၣ်န့ၣ်, Spectrum Health အံၤ တန့ၣ်လီၤမၤတၢ်လၢ တၢ်ကထၢဖျိၣ်အဘူးအလဲ လီၤလီၤဆီဆီ လၢ ပုၤတဂၤလၢ အအိၣ် ဒ်သိးကဒီးန့ၣ်ဘၣ် အဘူးအလဲ လၢတၢ်ကွၢ်ထွဲအဂီၢ်ဘၣ်.

2. အဒိပညာတဖၣ်

- 2.1. တၢ်လိးက့ၤဒုၣ်ကမၢ် - စ့အိၣ်တုၢ်လၢပုၤဆါတဂၤအမူဒါအိၣ်လၢကဘၣ်ဟ့ၣ်ဘၣ်ဆၣ် တၢ်တဟ့ၣ်ဘၣ်ဒ်အဘူးအလဲ လၢလၢပုၤပုၤ မ့တမ့ၢ်တထၢလီၤဘၣ်ဒ်အမံၤလၢတၢ်ကဟ့ၣ်တၢ်အလဲဒ်တၢ်အၢၣ်လီၤအီလီၤ အသိးအတၢ်တီၢ်ကျဲၤတခါအပူၤ ဖဲတၢ်ကုၣ်ကျဲးစးထၢဖျိၣ်တုၢ်လံၤအီၤ ခီဖျိ Spectrum Health ဒီးကရၢခၢၣ်စးလၢအမ့ၢ်ပုၤသၢ ဖုတဖုလၢ အအိၣ်တုၢ်ဒီးတၢ်ကီတၢ်ခဲအါမးန့ၣ်လီၤ.
- 2.2. တၢ်ထၢဖျိၣ်အဘူးအလဲလီၤဆီအတၢ်ဖဲးတၢ်မၤတဖၣ် (“ECA”) - တၢ်ဖဲးတၢ်မၤအံၤ အိၣ်ဃုာ်ဒီး တၢ်စးထီၣ်ကမ့ၢ်တၢ်ဆိးကီၢ်,လၢတၢ်ပညိၣ်ကဟံးန့ၢ် ပုၤဆါအလါလဲတဖၣ်န့ၣ်လီၤ.
- 2.3. ပုၤအုၣ်ကီၤတၢ်ဖိ - ပုၤတဂၤလၢလၢအအုၣ်ကီၤတၢ်ဟ့ၣ်ဘူးဟ့ၣ်လဲ လၢတၢ်အံးထွဲကွၢ်ထွဲ လၢတၢ်ဒီးန့ၣ်ဘၣ်အီၤခီဖျိ ပုၤဆါ ဖဲ Spectrum Health အဂီၢ်.
- 2.4. ပုၤဆါ - ပုၤတဂၤလၢလၢ အဒီးန့ၣ်ဘၣ်တၢ်ကွၢ်ထွဲဖဲ Spectrum Health မ့တမ့ၢ် ကရၢအဒုတခါ (“Spectrum Health”).
- 2.5. စ့အိၣ်တုၢ် လၢပုၤဆါမူဒါအိၣ်လၢကဘၣ်ဟ့ၣ် - စ့အိၣ်တုၢ်တခါလၢလၢ လၢအဆၢကတီၢ်ဘၣ် ဒီးပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိ အိၣ်ဒီးမူဒါလၢကဘၣ်ဟ့ၣ်ဝဲန့ၣ်လီၤ. တၢ်အံၤပုၤဃုာ်ဒီး စ့အိၣ်တုၢ်လၢ တၢ်ဃုတၢ်အုၣ်ကီၤတသ့, တၢ်ဟ့ၣ် သဃဲၤအဘူးအလဲ, တၢ်မၤစၢၤလီၤန့ၢ်အပူၤတသ့, တၢ်ဟ့ၣ်သဃဲၤတၢ်အုၣ်ကီၤ, တၢ်ကွၢ်ထွဲလၢ တၢ်အုၣ်ကီၤ တဟ့ၣ်ဝဲ, ဒီးစ့အိၣ်တုၢ်တခါလၢလၢဖဲတၢ်အုၣ်ကီၤ ဟ့ၣ်ဝံၤအလီၢ်ခဲ လၢအဘၣ်တၢ်ဆိကမိၣ်အီၤဒ်အမ့ၢ် ပုၤဆါ ပုၤအုၣ်ကီၤတၢ်ဖိ အမူအဒါ.
- 2.6. ပုၤသၢဖုတဖုဒိပနံၣ် လၢအထၢဖျိၣ်တၢ်ဘူးတၢ်လဲ- ဒိပနံၣ်လၢအိၣ်ဒီးတၢ်အၢၣ်လီၤအီလီၤ လၢအကထၢဖျိၣ် စ့အိၣ်တုၢ် လၢပုၤဆါမူဒါအိၣ်လၢကဘၣ်ဟ့ၣ် လၢတၢ်လိးဒုၣ်ကမၢ်အဂီၢ် လၢ Spectrum Health အခၢၣ်စး ဘၣ်ဆၣ် မၤတၢ်ထၢဖျိၣ်အံၤလၢအနီၢ်ကစၢ်ဒိပနံၣ်အမံၤ ခီဖျိတၢ်လူၤပိာ်မၤထွဲ ကီၢ်စၢၤဖျိၣ်, ကီၢ်စၢၤ, ဒီးလီၢ်ကဝီၤ တၢ်ဘျါသဲးစး ဒီးတၢ်သိၣ်တၢ်သီတဖၣ် န့ၣ်လီၤ.

3. မူနဒါတဖၣ်

3.1. တၢ်ဃုက့ၤ ဒီးတၢ်ထၢဖျိၣ် စ့အိၣ်တုၢ် လၢပုၤဆါမူဒါအိၣ်လၢကဘၣ်ဟ့ၣ်သန့အံၤ တၢ်ကပၤဆုၢ်ရဲၣ်ကျဲၤအီၤ ခီဖျိ Spectrum Health အပုၤဟ့ၣ်စိဟ့ၣ်ကမီၤ လၢအကြးအဘၣ် ဒ်တၢ်ဟံၤဖျါထီၣ်တုၢ်လံၤအီၤ ဖဲတၢ်မၤအကျိၤအကွၢ်

လအဘဉ်ထွဲအပူအသီးန့ၣ်လီၤ.

4. တၢ်လူၤဟံၣ်မၤထွဲ

4.1. တၢ်လုၢ်သ့ၣ်ခါပတၢ်တၢ်သိၣ်တၢ်သီ ခိဖျိ Spectrum Health အပူၤမၤတၢ်ဖိအံၤ ကဲထီၣ်တၢ်ဟံးန့ၣ်အရၤလၢတၢ် ကမၤဘဉ်က့ၤတၢ်အဂီၢ်သ့ၣ်လီၤ.

5. ဖိလစံၣ်

5.1. Spectrum Health အံၤ ကမၤသကိးတၢ်ဒီး ပုၤဆါတဖၣ် ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိသ့ၣ်တဖၣ် ဒီးပုၤသၢဖု တဖုအိၣ်ဒီးတၢ်ဖိတၢ်ကမီၤ လၢတၢ်ဟ့ၣ်အီၤဒီးတၢ်ပျဲတဖၣ် ဒ်သိးကမၤတၢ်ဆၢတံာ် ဂ့ၤဂ့ၤဘဉ်ဘဉ် ဒီးဟံၣ်လီၤတၢ် သိၣ်တၢ်သီဖဲတၢ်အစၢ လၢအကြးအဘဉ် လၢစ့အိၣ်တ့ၢ်လၢပုၤဆါမ့ၢ်အိၣ်လၢကဘဉ်ဟ့ၣ်ဝဲအဂီၢ်န့ၣ်လီၤ. စ့အိၣ်တ့ၢ်လၢပုၤဆါမ့ၢ်အိၣ်လၢကဘဉ်ဟ့ၣ်ဝဲအံၤ တၢ်ကဘျိဆ့အီၤ ဒ်သန့အံၤအသိးန့ၣ်လီၤ.

5.1.1. ပုၤဆါလၢအစူးကွံာ်သးတဖၣ် - တၢ်ဒိသ့ၣ်ဒိသး လၢပုၤဆါလၢအစူးကွံာ်သး အဟံၣ်ဖိပီဖိအဂီၢ် ဖဲတၢ်စူးကွံာ်သး အဆၢကတီၢ်အံၤ မ့ၢ်တၢ်လၢ အကါဒိၣ် လၢ Spectrum Health အဂီၢ်လီၤ. Spectrum Health အံၤ ကဟံၣ်ဖျါ ထီၣ် ဒီးဘျိဆ့ စ့အိၣ်တ့ၢ်လၢပုၤဆါလၢအစူးကွံာ်သးတဖၣ် မ့ၢ်အိၣ်လၢကဘဉ်ဟ့ၣ်ဝဲ ဒ်တၢ်ကွဲးဖျါထီၣ်တ့ၢ်အီၤဖဲ [တၢ်မၤအကျိၤအကွၢ် လၢစ့အိၣ်တ့ၢ်လၢပုၤဆါ မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိလၢ အစူးကွံာ်သးတဖၣ် မ့ၢ်အိၣ် လၢကဘဉ်ဟ့ၣ်ဝဲအပူၤန့ၣ်လီၤ](#). ဒ်တၢ်ဟံၣ်ဖျါထီၣ်တ့ၢ်လဲအီၤ ဖဲတၢ်မၤအကျိၤအကွၢ်အံၤအသိးန့ၣ်, Spectrum Health အံၤ ကစူးကါ ကမ့ၢ်တၢ်ကွဲးနီၣ်ကွဲးပါ ဒ်သိးကဟံၣ်ဂၢ်ဟံၣ်ကျါ တၢ်စူးကွံာ်သး မုၢ်နံၤမုၢ်သီ, သမံထံက့ၤတၢ်ကြးတၢ်ဘဉ်လၢ ကျိၣ်စ့တၢ်မၤစၢၤအဂီၢ်, Medicaid, ဒီး ဘဉ်သ့ၣ်သ့ၣ် ကသမံသမိး တၢ်ဆိုးထီၣ်တၢ်ဃုက့ၤအဘူးအလဲ လၢပုၤဆါလၢအစူးကွံာ်သးတဖၣ် အအိၣ်န့ၣ်လီၤ.

5.1.2. ပုၤဆါလၢလိးက့ၤဒ့ၣ်ကမၢ်တန့ၢ် - Spectrum Health အံၤ လူၤဟံၣ်မၤထွဲဝဲ ကီၢ်အမဲရကၤ ကျိၣ်စ့တၢ်မၤကွံာ် တၢ်ဘျါန့ၣ်လီၤ. လၢတၢ်န့ၢ်အယီ, Spectrum Health အံၤ ကဟံၣ်ဖျါထီၣ် ဒီးဘျိဆ့ စ့အိၣ်တ့ၢ် လၢပုၤဆါလၢအ လိးက့ၤဒ့ၣ်ကမၢ်တန့ၢ်တဖၣ် မ့ၢ်အိၣ်လၢကဘဉ်ဟ့ၣ်ဝဲ ဒ်အဘဉ်တၢ်ကွဲးဖျါထီၣ်တ့ၢ်လဲအီၤဖဲ [တၢ်မၤအကျိၤအ ကွၢ် လၢစ့အိၣ်တ့ၢ်လၢပုၤဆါလၢအလိးက့ၤ ဒ့ၣ်ကမၢ်တန့ၢ်တဖၣ် မ့ၢ်အိၣ်လၢကဘဉ်ဟ့ၣ်ဝဲအပူၤန့ၣ်လီၤ](#). တၢ်ထၢဖျိၣ်အဘူးအလဲ ဒီးတၢ်ဃုအဘူးအလဲ အတၢ်ဟူးတၢ်ဂဲၤအံၤ ကပတုၢ်ဟံၣ်အသး ဖဲတၢ်ဘိးဘဉ်သ့ၣ်ညါလၢ တၢ်လိးက့ၤဒ့ၣ်ကမၢ် တန့ၢ်အဆၢကတီၢ် လၢတၢ်အံးထွဲကွံာ်ထွဲအမုၢ်နံၤမုၢ်သီလၢ အဘဉ်တၢ်ဟ့ၣ်အဘူးအလဲ ဖဲတၢ်ဖျိၣ်လီၤယာ်လီၤ အတၢ်ဆိုးထီၣ်အဖိလၢ်န့ၣ်လီၤ. Spectrum Health အံၤကကွံာ်ဟ့ၣ်ကျိၣ်စ့တၢ်မၤကွံာ်အ တၢ်လိာ်ကီၢ် ပၢၢ်တုၤလၢ တၢ်ဖျိၣ်လီၤယာ်လီၤတၢ်ဆိုးထီၣ်အံၤ ကတၢ်ဝဲ မ့တမ့ၢ် တၢ်ပျဲပူၤကွံာ်တစုန့ၣ်လီၤ.

5.1.3. ပုၤဆါလၢအလိာ်ဘဉ်ကျိၣ်စ့တၢ်မၤစၢၤတဖၣ် - Spectrum Health အံၤအိၣ်ဒီး ကျိၣ်စ့တၢ်မၤစၢၤ အတၢ်ဃုထၢ လၢပုၤဆါဒီးန့ၢ်အီၤသ့ လၢစ့အိၣ်တ့ၢ်လၢပုၤဆါမ့ၢ်အိၣ် လၢကဘဉ်ဟ့ၣ်ဝဲအဂီၢ် ဒ်အအိၣ်ဖဲ [ကျိၣ်စ့တၢ်မၤစၢၤအ တၢ်ကြးတၢ်ဘဉ်သန့ပူၤအသိးန့ၣ်လီၤ](#).

5.1.3.1. ပုၤဆါတဖၣ် ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိသ့ၣ်တဖၣ်အံၤ တၢ်ကဘိးဘဉ်သ့ၣ်ညါအီၤ ဒီးကျိၣ်စ့တၢ်

မေးခွန်းများကို လာလီလ်တင်ကွဲး ဒ်တင်ဟ်ဖျါထီၣ်ဖဲ တင်မအကျိၤအကွၢ် လာအဘၣ်ထွဲအပူၤအသီးန့ၣ်လီၤ. ဖဲတင်ဟ့ၣ်အဘူးအလဲတနီၤ ဝံၤအလီၢ်ခဲန့ၣ်, Spectrum Health ကတူၢ်လီၢ် တင်ပတံထီၣ်ကျိၣ်စ့တင်မၤ စၢၤ ဖဲတင်ဂ့ၢ်ကျဲးစးထာဖျိၣ်အဘူးအလဲကတီၢ် ဒီးဖဲတင်ဆုၢ်ခီအီၤဆူ ပုၤသၢဖုတဖုတင်ထာဖျိၣ်အဘူး အလဲ ခီပနံၣ်အအိၣ် လၢခံကယၤလွံၢ်ခံ (240) သီအတီၢ်ပူၤ စးထီၣ်ဖဲမုၢ်နံၣ်မုၢ်သီ လၢတၢ်စးထီၣ်ယုအဘူး အလဲဖဲတင်စံၣ်လီၤတၢ်ဆါဟံၣ်ဝံၤအခါ (“တင်ပတံထီၣ်အဆၢကတီၢ်”) န့ၣ်လီၤ.

5.1.3.1.1. တင်ဆုၢ်ထီၣ် ကျိၣ်စ့တင်မၤစၢၤလၢလံာ်ပတံထီၣ်လၢတၢ်မၤပဲၤအီၤ.

- ပုၤဆါ မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိအံၤ မ့ၢ်ဆုၢ်ထီၣ် ကျိၣ်စ့လံာ်ပတံထီၣ် လၢတၢ် မၤလၢပဲၤအီၤ ဖဲတင်ပတံထီၣ်အဆၢကတီၢ်န့ၣ်, Spectrum Health အံၤ -
 - ကပတုၢ် ECA တခါလၢလံာ်
 - ကမၤတၢ်ကြးတၢ်ဘၣ်အတၢ်ဆၢတံာ် လၢပုၤဆါအံၤမ့ၢ်ကြးဝဲဘၣ်ဝဲဒီး ကျိၣ်စ့တင်မၤစၢၤအဂီၢ် ဒီးဘိးဘၣ်သ့ၣ်ညါ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိ ဘၣ်ယး တၢ်ကြးတၢ်ဘၣ်အတၢ်ဆၢတံာ် လၢလံာ်ကွဲး (မ့ၢ်သ့န့ၣ်, ယုၢ်ဒီး တၢ်မၤစၢၤလၢ ပုၤဆါဒီးန့ၣ်အီၤသ့) ဒီး တၢ်ဂ့ၢ်လၢတၢ် ဆၢတံာ်အဂီၢ်လီၤ.
 - တၢ်မ့ၢ်ဆၢတံာ်လၢ ပုၤဆါအံၤ ကြးဝဲဘၣ်ဝဲဒီး ကျိၣ်စ့တင်မၤစၢၤ လၢတၢ်ကွၢ်ထွဲအဂီၢ်န့ၣ်, Spectrum Health အံၤ -
 - ကကွဲးဘိးဘၣ်သ့ၣ်ညါ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိ လၢအဟ်ဖျါထီၣ်ဝဲ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိ အမူအဒါဘၣ်ယးတၢ်ဟ့ၣ်ကဒါကျိၣ်စ့လၢအအိၣ်လၢ [ကျိၣ်စ့တင်မၤစၢၤ အတၢ်ကြးတၢ်ဘၣ်သန့ အဖီလံာ်](#),
 - ကဟ့ၣ်က့ၤ စ့လၢပုၤဆါဟ့ၣ်ဝဲအါန့ၢ် တၢ်ဆၢတံာ်ဟ်လၢ ပုၤဆါမူဒါအိၣ်လၢကဘၣ်ဟ့ၣ်ဝဲ ဖဲ [ကျိၣ်စ့တင်မၤစၢၤ အတၢ်ကြးတၢ်ဘၣ်သန့ အဖီလံာ်](#), ဖဲလၢစ့အံၤ မ့ၢ်တစ့ၤန့ၢ် \$5 (မ့တမ့ၢ် အဘူးအလဲအဂၢၤလၢ အဘၣ်တၢ်ဟ်ဖျါထီၣ်အီၤ ဖဲတၢ်ကရၢကရိပူၤ စ့ဟဲန့ၣ်အတၢ်ဟ်ဖျါအပူၤ),
 - ကမၤတၢ်ခဲလၢလၢမၤဝဲသ့ ဒ်သိးကလဲလီၢ်ကွံာ် ECA တခါလၢလံာ် လၢအဘၣ်တၢ် မၤအီၤလၢ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိအလီၤ လၢတၢ်ကဒီးန့ၣ်ဘၣ် တၢ်ဟ့ၣ်အဘူး အလဲလၢ တၢ်ကွၢ်ထွဲအဂီၢ်န့ၣ်လီၤ.

5.1.3.1.2. တင်ဆုၢ်ထီၣ် ကျိၣ်စ့တင်မၤစၢၤလၢလံာ်ပတံထီၣ် လၢတၢ်တမၤပဲၤအီၤခဲလၢန့ၢ်.

- ပုၤတဂၢစုၢ်စုၢ်အံၤ မ့ၢ်ဆုၢ်ထီၣ် ကျိၣ်စ့တင်မၤစၢၤလၢလံာ်ပတံထီၣ် လၢတၢ်တမၤပဲၤအီၤလၢလၢပဲၤပဲၤ ဖဲတင်ပတံထီၣ်အဆၢကတီၢ်န့ၣ်, Spectrum

Health အံ၊

- ကပတုာ် ECA တခါလ်လ် လါတါကဒီးနု်အဘူးအလဲ တါကွါထွဲအဂီ၊
- ကကွဲးဘိးဘုာ်သ့ညါ ပုတဂါစုာ်စုာ် လါအဟ်ဖျါထီာ် ဆူညါတါဂုာ်တါကျါ ဒီး မ့တမ့ာ် တါကွဲးနီာ်ကွဲးပါလါ တါလိာ်ဘုာ်ဒီးအီ၊ လါ [ကျိာ်စုတါမါစါ၊ အတါကြါးတါဘုာ်သနူအဖီလ်](#) မ့တမ့ာ် ကျိာ်စုတါမါစါလ်ပတံထီာ်အဒိ လါတါကဘုာ်ဆုာ်ထီာ်အီ၊ ဒ်သိးကမါလါပုတါပတံထီာ်အဂီ၊ ဒီးတါဂုာ်တါကျါ ဒီး မ့တမ့ာ် တါကွဲးနီာ်ကွဲးပါသ့ညါတဖုာ်အံ၊ တါကဘုာ်ဒီးနု်အီ၊ ဖဲတါကွဲးဘိးဘုာ်သ့ညါအီ၊ ဝံ၊ အလိာ်ခံ အသီသါဆံ (30) အတါပု၊ ဒီးမ့တမ့ာ်ဘုာ်နုာ် တါပတံထီာ်အံ၊ တါကဂုာ်လိာ်အီ၊ ဒီးတါထါဖျိာ်အဘူးအလဲအံ၊ တါကကွါမါအီ၊ နုာ်လါ။
 - တါဘိးဘုာ်သ့ညါအံ၊ ကအိာ်ဃုာ်ဒီး Spectrum Health တါဆဲးကျိးအဂုာ်အကျါနုာ်လါ။
- ဆူညါတါဂုာ်တါကျါ ဒီး မ့တမ့ာ် တါကွဲးနီာ်ကွဲးပါအံ၊ တါမုာ်ဒီးနုာ်ဘုာ်အီ၊ ဒီး ပုတဂါအဂုာ်အကျါအံ၊ မုာ်အိာ်ဒီးဖဲ တါပတံထီာ်အဆါကတီာ်နုာ်၊ ပုတဂါအဂုာ်အကျါအံ၊ တါကကွါဆိကမိာ်ကဒါကွါနုာ်အီ၊ လါကျိာ်စုတါမါစါအဂီ၊ ဒီးတါထါဖျိာ်အဘူးအလဲတါမါအံ၊ တါကပတုာ်ဟ်အီ၊ တု၊ လါတါမါတါဆါတဲာ်တစုနုာ်လါ။

5.1.3.1.3. တါလါတုာ်လါကါလါတါကဆုာ်ထီာ် ကျိာ်စုတါမါစါ၊ လ်ပတံထီာ်အဂီ၊

- ဖဲတါမုာ်တဆုာ်ထီာ် ကျိာ်စုတါမါစါ၊ အလ်ပတံထီာ် ဖဲတါပတံထီာ် အဆါကတီာ်နုာ်၊ Spectrum Health အံ၊ ကစးထီာ်မါဝဲ ECA ဒ်သိးကဒီးနုာ်ဘုာ် တါအဘူးအလဲ လါတါကွါထွဲအဂီ၊ ဖဲအဘိးဘုာ်သ့ညါ ပုတဂါစုာ်စုာ် ဘုာ်ဃး [ကျိာ်စုတါမါစါ၊ တါကြါးတါဘုာ်သနူ](#) ဒ်တါဟ်ဖျါထီာ်အီ၊ ဖဲအံ၊ ဝံ၊ အခါနုာ်လါ။

5.1.4. တါကျါယူကျါဖိး လါပုဆါလါတအိာ်ဒီးတါအုာ်ကီ၊ အဂီ၊ - တါဂုာ်တါကျါလါ အထီဒါလိာ်သးဒီး သနူအံ၊ မုာ်တအိာ်သနုာ်ကွါ၊ လါတါဟုာ်လါ၊ တါဆါဟံာ်အတါကွါထွဲ လါပုဆါလါတအိာ်ဒီးတါအုာ်ကီ၊ လါတါနုာ်အတါပု၊ အတါဟဲနုာ်အိာ် စု၊ နုာ် မ့တမ့ာ် ပု၊ သိးဒီး ကီ၊ စါဖျိာ်တါဖျိာ်တါယာ် တါနုာ်ကျါ (FPG) 250% ဒီးပုလါတတု၊ ထီာ်ဘးဒီး [ကျိာ်စုတါမါစါ၊ အတါကြါးတါဘုာ်သနူ](#) အဂီ၊ Spectrum Health ကကျါယူကျါဖိးဝဲ တါကွါထွဲအံ၊ အဘူးအလဲ လါအတအါနုာ် Medicare အဘူးအလဲ 115% လါတါအံ၊ ထွဲကွါထွဲ ဒ်သိးသိး မ့တမ့ာ် အလါပလိာ်သးအဂီ၊ လါ။ တါဟုာ်အဘူးအလဲ လါတါကျါယူကျါဖိးအ ဘူးအလဲအဂီ၊ အံ၊ တါကဟ်အီ၊ ဒ်တါဟုာ်အဘူးအလဲလါလါပု၊ လါတါမါစါအဂီ၊ လါ။

5.1.5. တၢ်ဟ့ၣ်အဘူးအလဲအတၢ်ဃုထၢတဖၣ် - Spectrum Health ကဟ်ဖျါထီၣ်ဒီး ဟ့ၣ်လီၤ တၢ်ဟ့ၣ်အဘူးအလဲ အတၢ်ဃုထၢတဖၣ် လၢ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိ လၢအအိၣ်ဒီး စ့အိၣ်တၢ်လၢပုၤဆါမုၢ်ဒါအိၣ်လၢက ဘၣ်ဟ့ၣ် ဒီးန့ၢ်အီၤသ့ ဒ်သိးကမၤစၢၤ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိ လၢကဘျါဆဲးအစ့အိၣ်တၢ် သ့ၣ်တဖၣ် လၢတၢ်ဟ်ဖျါထီၣ်တၢ်အီၤဖဲ စ့အိၣ်တၢ်လၢပုၤဆါမုၢ်ဒါအိၣ်လၢကဘၣ်ဟ့ၣ် တၢ်ဟ့ၣ်အဘူးအလဲအတၢ်ဃုထၢ အတၢ် ဖဲးတၢ်မၤတၢ်တီၢ်ကျဲၤအပူၤအသိးန့ၣ်လီၤ. တၢ်ဃုထၢသ့ၣ်တဖၣ် အိၣ်ဃုၣ်ဒီး တၢ်ဟ့ၣ်အဘူးအလဲ လၢလၢပုၤပဲၤပုၤ, တၢ်မၤစ့ၤလီၤ အဘူးအလဲ, ဒီး တၢ်မၤအါထီၣ်တၢ်ဆၢကတီၢ် လၢတၢ်ဟ့ၣ်အဘူးအလဲတၢ်တီၢ်ကျဲၤ အဂီၢ်န့ၣ်လီၤ.

5.1.6. တၢ်ထၢဖျိၣ်တၢ်ဘူးတၢ်လဲ - စ့အိၣ်တၢ်လၢပုၤဆါမုၢ်ဒါအိၣ်လၢကဘၣ်ဟ့ၣ်အံၤ မ့ၢ်အိၣ်တၢ်ဒီး ဖဲတၢ်ဃုထၢလၢတၢ် ဟ်ပနီၣ်အီၤဖဲ 5.1.1-5.1.5 လၢထးအံၤ မ့ၢ်တအိၣ်လၢကဘၣ်အခါန့ၣ်, Spectrum Health အံၤ ကဆုၢ်ခီ စ့အိၣ် တၢ်လၢပုၤဆါမုၢ်ဒါအိၣ်လၢကဘၣ်ဟ့ၣ် လၢတၢ်ဘျါဆဲးအီၤတန့ၢ်အံၤ ပုၤသၢဖုတဖု တၢ်ထၢဖျိၣ်တၢ်အဘူးအ လဲခီပနီၣ် ဒ်တၢ်ဟ်ဖျါထီၣ်တၢ်အီၤဖဲ တၢ်မၤအကျိၤအကွၢ် လၢတၢ်ဃုက့ၤ ဒီးတၢ်ထၢဖျိၣ် စ့အိၣ်တၢ် လၢပုၤဆါမုၢ်ဒါ အိၣ်လၢကဘၣ်ဟ့ၣ်ဝဲ အသိးန့ၣ်လီၤ. တချုးလၢတၢ်ဆုၢ်ခီအခါန့ၣ်, တၢ်ကဆုၢ်တၢ်ဃုအဘူးအလဲအတၢ်ကွဲးဖျါ (3) ဘၣ် ဆူပုၤဆါဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်အအိၣ်န့ၣ်လီၤ.

5.1.6.1. ဖဲတၢ်ဆုၢ်ခီဆူ ပုၤသၢဖုတဖုတၢ်ထၢဖျိၣ်တၢ်အဘူးအလဲခီပနီၣ်အအိၣ် အဆိကတၢ် အသီသၢဆံ (30) အတီၢ်ပူၤန့ၣ်, Spectrum Health အံၤတဟ့ၣ်စိဟ့ၣ်ကမိၤ ECA တခါလၢလၢ လၢကစးထီၣ် သးအဂီၢ်ဘၣ်.

5.1.6.2. တၢ်မ့ၢ်တက့ၢ်ကျဲးစးမၤ တၢ်ထဲးဂံၢ်ထဲးဘါ အကြးအဘၣ် ဒ်သိးကဆၢတံာ် ပုၤဆါအတၢ်ကြးတၢ် ဘၣ် လၢကျိၣ်စ့တၢ်မၤစၢၤအတၢ်ကြးတၢ်ဘၣ်သန့ အဖီလၢဒ်ဒီးဘၣ်န့ၣ်, Spectrum Health အံၤ တန့ၣ်လီၤပၣ်ဃုၣ်ဖဲ ECA တၢ်ဖဲးတၢ်မၤလၢ အထီဒါ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိ နီတမံၤဘၣ်. လီၤဆီဒ်တၢ်, ဖဲလၢ Spectrum Health အံၤဆၢတံာ်ဝဲလၢ ကမၤ ECA အခါန့ၣ်, တၢ်အိၣ်သးလၢ လၢအံၤ ကကဲထီၣ်သး အစ့ၤကတၢ် အသီသၢဆံ (30) တချုးလၢ ECA အဆိကတၢ်တဘျီ မ့တမ့ၢ် အါဘျီ ကဲထီၣ်သးအခါန့ၣ်လီၤ.

- Spectrum Health ကကွဲးဘိးဘၣ်သ့ၣ်ညါ ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိလၢ ကျိၣ်စ့တၢ်မၤစၢၤအံၤအိၣ်ဝဲ လၢပုၤတဂၤစုၣ်စုၣ် လၢအကြးအဘၣ်တဖၣ်အဂီၢ် ဒီးကဟ်ဖျါထီၣ်ဝဲလၢ ECAs Spectrum Health (မ့တမ့ၢ် ပုၤသၢဖုတဖု တၢ်ထၢဖျိၣ်အဘူးအ လဲခံပနီၣ်)အံၤ ကစးထီၣ်အတၢ်မၤလၢတၢ်ဒီးန့ၢ်ဘၣ်အဘူးအလဲအဂီၢ်လီၤ.
- Spectrum Health အံၤ ကကွဲးကျဲးစးဘိးဘၣ်သ့ၣ်ညါ ပုၤဆါလၢထးခိၣ် ဘၣ်ဃး ကျိၣ်စ့တၢ် မၤစၢၤ အတၢ်ကြးတၢ်ဘၣ်သန့ ဒီး ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိသ့ၣ်တဖၣ် ဒီးန့ၢ်ဘၣ် တၢ်မၤစၢၤ ခီဖျိတၢ်ပတံထီၣ်အကျိၤအကျဲကသ့ဒ်လဲၣ်န့ၣ်လီၤ.

5.1.7. တၢ်ဆုၢ်က့ၤလံာ်ပရၢ - တၢ်ဆုၢ်က့ၤလံာ်ပရၢသ့ၣ်တဖၣ်အံၤ ဘၣ်တၢ်မၤအီၤ ခီဖျိ တၢ်စူးကါ USPS တၢ်ဂ့ၢ်ထၢဖျိၣ် ဒီးတၢ်ကမၢ်သ့ၣ်တဖၣ် ဘၣ်တၢ်မၤဘၣ်အီၤ ဒ်အကြးအဘၣ်အသိးန့ၣ်လီၤ. တၢ်အံၤမ့ၢ်ပုၤအုၣ်ကီၤတၢ်ဖိ အမူ အဒါ ဒ်သိးကဟ့ၣ်လီၤ အိၣ်ဆိးလီၢ်ကျဲၤ လၢတၢ်ဆုၢ်က့ၤလံာ်ပရၢအဂီၢ် ဖဲတၢ်အံၤထွဲကွၢ်ထွဲကတီၢ် မ့တမ့ၢ် ဖဲတၢ်ဂ့ၢ်လဲၤ

သး တဆီဘဉ်တဆီအကတီၢ်န့ၣ်လီၤ. ပုၤတဂၤအဂ့ၢ်အကျိၤအပူၤ မ့ၢ်တအိၣ်ဒီး အိၣ်ဆိးလီၢ်ကျဲၤ လၢအမ့ၢ်အ တီၢ်ဘဉ်န့ၣ်, Spectrum Health အံၤကဟံၣ်ဝဲလၢ တၢ်ဂ့ၢ်ကျဲးစးလၢအကြးဘဉ်အံၤ တၢ်မၤတ့ၢ်အီၤဝံၤလဲၣ်န့ၣ် လီၤ.

6. တၢ်ကွၢ်သမံၤသမိးကဒါတဖၣ်

Spectrum Health ဟံးဃာ်ခွဲးယာ်လၢလၢအကဘျီဘဉ်, ဆီတလဲ, မၤလိၤမၤဘဉ်မ့တမ့ၢ်ထူးသံကွံာ်ဖိလစံာ်တခါအံၤ လၢတၢ်ဆၢကတီၢ်တခါလၢလၢတအိၣ်ဒီး တၢ်ကွဲးဒုးသ့ၣ်ညါလၢအဆိန့ၣ်လီၤ.

7. တၢ်စိကမီၤလၢခံကတၢ်

တၢ်ဆၢတံာ်အဂီၢ်တၢ်စိကမီၤလၢခံကတၢ် လၢ Spectrum Health မၤတ့ၢ်ဝဲတၢ်ထဲးဂံၢ်ထဲးဘါလၢအကြးအဘဉ် ဒ်သိးက ဆၢတံာ်ဝဲလၢ မ့ၢ်ပုၤဆါအံၤ ကြးဝဲဘဉ်ဝဲဒီးတၢ်မၤစၢၤ ဖဲ [ကျိၣ်စ့တၢ်မၤစၢၤအတၢ်ကြးတၢ်ဘဉ်သန့အဖီလာ်](#) အဂီၢ် ဒီးလၢ တၢ်န့ၣ်အဃိ တၢ်န့ၣ်လီၤပဉ်ဃာ် ဖဲ ECA လၢအထီဒါလိာ်သးဒီး ပုၤဆါ ဒီး မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိအံၤ ကကဲထီၣ်သး ဃုာ်ဒီး ပတီၢ်ထီကရၢခိၣ်ခံ, စ့ဟဲန့ၣ်တၢ်လဲၤတရံးသး မ့တမ့ၢ် အပုၤဘဉ်မုၢ်ဘဉ်ဒါန့ၣ်လီၤ.

8. လံာ်ဘဉ်ထွဲတဖၣ်

[ကျိၣ်စ့တၢ်မၤစၢၤအတၢ်ကြးတၢ်ဘဉ်သန့](#)
[တၢ်မၤအကျိၤအကွၢ် လၢစ့အိၣ်တ့ၢ် လၢပုၤဆါ မ့တမ့ၢ် ပုၤအုၣ်ကီၤတၢ်ဖိလၢ အစူးကွံာ်သးတဂၤ](#)
[အမ့ၢ်ဒါအိၣ်လၢကဘဉ်ဟ့ၣ်ဝဲအဂီၢ်](#) [တၢ်မၤအကျိၤအကွၢ် လၢစ့အိၣ်တ့ၢ်လၢပုၤဆါလၢအလိးက့ၤ](#)
[ဒုၣ်ကမၢ်တန့ၢ်တဂၤ မ့ၢ်ဒါအိၣ်လၢကဘဉ်ဟ့ၣ်ဝဲအဂီၢ်](#)
[တၢ်ဟ့ၣ်အဘူးအလဲအတၢ်ဃုထၢ အကျိၤအကွၢ်တဖၣ် လၢစ့အိၣ်တ့ၢ် ပုၤဆါအမ့ၢ်ဒါအိၣ်လၢကဘဉ်ဟ့ၣ်ဝဲအဂီၢ်](#)

9. ဖိလစံာ်အတၢ်ဒိၣ်ထီၣ်ဒီးအတၢ်ဟ့ၣ်တၢ်ပျဲ

ပုၤန့ၢ်ပၤဘဉ်လံာ်တီၢ်မိ-

Mary Jo Klobucher (ပၤဆုၢ်ရဲၣ်ကျဲၤအပုၤမၤစၢၤတၢ်ဖိ)

ပုၤကွဲးတၢ်(တဖၣ်)(ပုၤကွဲးတၢ်လၢညါ)-

Crystal Lang (Mgr, တၢ်ဃုအဘူးအလဲ ဒီပနံၤကရၢကျိၢ်မုၢ်ဝဲၤဒါး)

ပုၤကွၢ်သမံၤသမိးက့ၤတၢ်(တဖၣ်)-

Amy Assenmacher (SVP, ကျိၣ်စ့တၢ်ဟဲန့ၣ် တၢ်လဲၤတရံးသး), Courtney Guernsey (Dir Sr, ပုၤဆါကျိၣ်စ့တၢ်မၤစၢၤလီၢ်), Matthew Cox (SVP, ကျိၣ်စ့ဝဲၤဒါးခိၣ်), Sarah Clark (Dir Sr, တၢ်ဆဲးလီၤမံၤ ဒီးကျိၣ်စ့အပုၤဟ့ၣ်ကုၣ်တၢ်), Steffany Dunker (တၢ်ပၤဆုၢ်ရဲၣ်ကျဲၤအပုၤဟ့ၣ်ကုၣ်တၢ်)

ပုၤဟ့ၣ်တၢ်ပျဲ-

Christina Freese Decker (ကရၢခိၣ် ဒီး CEO)

တၢ်ဘျးစဲထၢန့ၢ်လီၤ A

တၢ်ဒုးသ့ၣ်ညါလၢတၢ်ကွၢ်တလီၤထီၣ်ဒါတၢ်တသ့-

Spectrum Health အံၤ လူၤပိာ်မၤထွဲ ကီၢ်စၢ်ဖိၣ်ကမၤတၢ်ခွဲးတၢ်ယာ်တၢ်ဘျးသဲစး လၢအဘၣ်ထွဲတဖၣ် ဒီး တကွၢ်တလီၤတၢ်ဒီးသန့ထီၣ်သးလၢ ကလုာ်ဒုၣ်လီၤစၢၤ, ဖံးဘၣ်လွဲၣ်, ထံကီၢ်လီၤစၢၤ, သးနံၣ်, က့ကွဲၣ်, မ့တမ့ၢ် မုၢ်ခွါအဖီခိၣ်ဘၣ်. Spectrum Health အံၤ တကွၢ်ကဟ် မ့တမ့ၢ် တကူစါယါဘျးအီၤ လီၤလီၤဆီဆီ ခီဖျါလၢ ကလုာ်ဒုၣ်အတၢ်လီၤစၢၤ, ဖံးဘၣ်လွဲၣ်, ထံကီၢ်လၢ အဟဲလီၤစၢၤ, သးနံၣ်, က့ကွဲၣ်, မ့တမ့ၢ် မုၢ်ခွါအသိဘၣ်.

Spectrum Health-

- ဟ့ၣ်ဝဲဒၣ်တၢ်ဆိၣ်ထွဲဒီးတၢ်မၤစၢၤအတၢ်ဖံးတၢ်မၤတဖၣ်လၢတလိၣ်ဟ့ၣ်အပူၤဆူပူၤလၢအနီၢ်ခိၣ်သးကွၢ်ဂီၤတလၢ တပွဲၤတဆူၣ်တချၢလၢတၢ်ကဆဲးကျိးဒီးပုၤကသ့တုၤလီၤတီၤလီၤ, အဒိန့ၣ်-
 - တၢ်ပနီၣ်အကျိၣ်ပုၤကတီၤကျိးထံတၢ်လၢအကံၢ်အစီထီၣ်ဘး
 - တၢ်ဂ့ၢ်တၢ်ကျိၤအကွဲးလီၤအသးအကွၢ်အဂီၤလၢအဂၤတဖၣ်(တၢ်စဲးကျဲထုးထီၣ်လၢအဒိၣ်, တၢ်ကလုာ်, လီၤအကွၢ်အဂီၤလၢတၢ်ဟံးန့ၢ်သ့အီၤသ့တဖၣ်, ကွၢ်ဂီၤလၢအဂၤတဖၣ်)
- ဟ့ၣ်ကျိၣ်ဂ့ၢ်ဝီၤအတၢ်မၤစၢၤအတၢ်ဖံးတၢ်မၤလၢတလိၣ်ဟ့ၣ်အပူၤဆူပူၤလၢအကျိၣ်အခိၣ်သ့ၣ်တမ့ၢ်ဝဲဒၣ်အဲးကလံးကျိၣ်တဖၣ်အဂီၢ်, အဒိန့ၣ်-
 - ပုၤကတီၤကျိးတၢ်လၢအကံၢ်အစီထီၣ်ဘးတဖၣ်
 - တၢ်ဂ့ၢ်တၢ်ကျိၤလၢအကွဲးလီၤအသးလၢကျိၣ်အဂၤတဖၣ်

ဖဲန့ၢ်လိၣ်ဘၣ်တၢ်မၤစၢၤအတၢ်ဖံးတၢ်မၤတဖၣ်အခါ, ဆဲးကျိးဘၣ် Spectrum Health

ကျိၣ်အတၢ်မၤစၢၤအတၢ်ဖံးတၢ်မၤတဖၣ်ဖဲ- 616.267.9701 မ့တမ့ၢ် 1.844.359.1607 (TTY:711)

ဖဲန့ၢ်လိၣ်ဘၣ်လၢ Spectrum Health မ့ၢ်လီၤတူၢ်လီၤကော်ဝဲဒၣ်လၢ တၢ်ကဟ့ၣ်နၢၤဒီးတၢ်မၤစၢၤအတၢ်ဖံးတၢ်မၤသ့ၣ်တဖၣ်အံၤမ့ တမ့ၢ်ကွၢ်တလီၤထီၣ်ဒါန့ၢ်လၢကျဲတဘီတိလၢတၢ်ဂ့ၢ်လၢအမ့ၢ်တၢ်ဒ်သိး ဒုၣ်ကလုာ်, ဖံးညၣ်အလွဲၣ်, ထံကီၢ်အခိၣ်ထံး ခိၣ်ဘိ, သးနံၣ်, နီၢ်ခိၣ် သးကွၢ်ဂီၤတလၢတပွဲၤတဆူၣ်တချၢ မ့တမ့ၢ်သ့ၣ်ထံး န့ၣ်, နတီၣ်ထီၣ် နတၢ်သ့ၣ်တမံသးတမံတခါဃုာ်ဒီး-

ပုၤန့ၣ်တၢ်, ပုၤဆါအတၢ်လဲၤခီဖျါ
 လၢအမ့ၢ် 100 Michigan St NE,
 MC 006 Grand Rapids, MI
 49503
 616-391-2624 (ကိးကလီၤအီၤ) 1-855-613-2262
patient.relations@spectrumhealth.org န့ၣ်သ့လီၤ.

နတီၵ်ထီၵ်တၢ်သ့ၵ်တမံသးတမံလၢနီၵ်ကစၢ်မ့ၢ်တမ့ၢ်ခီဖျိလံာ်ပရၢ,ဖဲးစံးမ့ၢ်တမ့ၢ်အံၤမ့ၢ်လၢသ့လီၤ. ဖဲးန့ၢ်လိာ်ဘၣ်တၢ်မၤ
စၢၤလၢတၢ်ကတီၢ်ထီၵ်တၢ်သ့ၵ်တမံသးတမံတခါန့ၢ်,ပှၤန့ၢ်တၢ်လၢပှၤဆါအတၢ်လဲၤခီဖျိန့ၢ်အိၣ်ဝဲဒၣ်လၢကမၤစၢၤန့ၢ်
လီၤ.

နတီၵ်ထီၵ်ထံဖိကီၢ်ဖိအခွဲးတဖၣ်အတၢ်ကဒူးကဒူးဃုာ်ဒီး U.S. အ Department of Health and Human Services
(ဝဲၤကျိၤလၢတၢ်အိၣ်ဆူၣ်အိၣ်ချ့ဒီးပှၤကူပှၤကညီအတၢ်မၤစၢၤအတၢ်ဖဲးတၢ်မၤတဖၣ်), Office for Civil Rights (ဝဲၤဒါး
လၢထံဖိကီၢ်ဖိ အခွဲးအယာ်တဖၣ်အဂီၢ်)လၢ လီၤအက့ၢ်အဂီၢ်ခီဖျိဝဲၤဒါးလၢထံဖိကီၢ်ဖိ ဖိခွဲးယာ်အတၢ်ကဒူးကဒူး အကျဲစၢၤ,
အိၣ်ဝဲဒၣ်ဖဲ <https://ocrportal.hhs.gov/ocr/portal/lobby.jsf>

U.S. ဝဲၤကျိၤလၢတၢ်အိၣ်ဆူၣ်အိၣ်ချ့ဒီးပှၤကူပှၤကညီအတၢ်မၤစၢၤအတၢ်ဖဲးတၢ်မၤတဖၣ်
200 Independence Avenue SW, Room 509F, HHH Building
Washington, DC 20201
1-800-368-1019, 800-537-7697 (TDD).

တၢ်ကဒူးကဒူးအလံာ်တကီၢ်ဒိတဖၣ်အိၣ်ဝဲဒၣ်ဖဲ <http://www.hhs.gov/ocr/office/file/index.html>.

ဆေးကျိုးဘဉ်ပုၤတက့ၢ်

Español (*Spanish*)

ATENCIÓN: Si usted habla español, tiene a su disposición servicios gratuitos de asistencia lingüística. Llame al 1-844-359-1607 (TTY: 711).

العربية (*Arabic*)

ملحوظة: إذا كنت تتحدث اذكر اللغة، فإن خدمات المساعدة اللغوية تتوافر لك بالمجان. اتصل برقم 1-844-359-1607 رقم هاتف الصم والبكم : 711).

中文 (*Chinese*): 國語/普通話 (*Mandarin*), 粵語 (*Cantonese*)

請注意：如果您講中文，你可以獲得免費的語言輔助服務。請撥打1-844-359-1607 (TTY 手語翻譯：711)。

Tiếng Việt (*Vietnamese*)

CHÚ Ý: Nếu bạn nói Tiếng Việt, có các dịch vụ hỗ trợ ngôn ngữ miễn phí dành cho bạn. Gọi số 1-844-359-1607 (TTY: 711).

Ako govorite srpsko (*Serbian, Croatian or Bosnian*)

OBAVJEŠTENJE: Ako govorite srpsko-hrvatski, usluge jezičke pomoći dostupne su vam besplatno. Nazovite 1-844-359-1607 (TTY: 711). (TTY- Telefon za osobe sa oštećenim govorom ili sluhom: 711).

አማርኛ (*Amharic*)

ማስታወሻ: የሚናገሩት ቋንቋ አማርኛ ከሆነ የትርጉም እርዳታ ድርጅቶች፣ በነጻ ሊያግዝዎት ተዘጋጅተዋል። ወደ ሚከተለው ቁጥር ይደውሉ 1-844-359-1607. (መስማት ለተሳናቸው: (TTY: 711).

नेपाली (*Nepali*)

ध्यान दिनुहोस्: तपाईंले नेपाली बोल्नुहुन्छ भने तपाईंको निम्ति भाषा सहायता सेवाहरू निःशुल्क रूपमा उपलब्ध छ । फोन गर्नुहोस् 1-844-359-1607 (टिटिवाइ: (TTY: 711).

Thuɔŋjaŋ (*Nilotic – Dinka*)

PID KENE: Na ye jam në Thuɔŋjaŋ, ke kuony yenë koc waar thook atō kuka lëu yök abac ke cïn wënh cuatë piny. Yuɔpë 1-844-359-1607 (TTY: 711).

Kiswahili (*Swahili*)

KUMBUKA: Ikiwa unazungumza Kiswahili, unaweza kupata huduma za lugha bila malipo. Piga simu 1-844-359-1607 (TTY: 711).

فارسی (*Farsi*)

توجه: اگر به زبان فارسی گفتگو می کنید، تسهیلات زبانی بصورت رایگان برای شما فراهم می باشد. با 1.844-359-1607 (TTY: 711). تماس بگیرید.

Français (*French*)

ATTENTION: Si vous parlez français, des services d'aide linguistique-vous sont proposés gratuitement. Appelez le 1.844-359-1607 (TTY: 711).

(Burmese)

အသိပေးခြင်း

သင်ပြောသော ဘာသာစကားကို အခမဲ့ ဘာသာပြန်
ရရှိပါသည်။ ဖုန်းခေါ်ရန်

(Dari) فارسی دری

تماس با توجه اگر به زبان دری صحبت می کنید، خدمات کمک زبانی بصورت رایگان برای شما در دسترس است
. (TTY: 711) 1-844-359-1607

Kreyòl Ayisyen (Haitian Creole)

ATANSYON: Si ou pale Kreyòl Ayisyen, gen èd nan lang ki disponib gratis pou ou. Rele nimewo 1-844-359-1607 (TTY: 711).

Ikinyarwanda (Kinyarwanda)

ICYITONDERWA: Niba uvuga ikinyarwanda, serivisi z'ubufasha ku byerekeye ururimi, urazihabwa, ku buntu. Hamagara 1-844-359-1607 (ABAFITE UBUMUGA BW'AMATWI BIFASHISHA ICYUMA CYANDIKA -TTY: 711).

Soomaali (Somali)

FIIRO GAAR AH: Haddii aad ku hadasho Soomaali, adeegyada caawimada luqadda, oo bilaasha, ayaad heli kartaa. Wac 1.844-359-1607 (TTY: 711).

اللہجۃ السودانیة (Sudanese)

اتصل على الأرقام. إذا كنت تتحدث اللهجة السودانية، خدمات المساعدة بلغتك متاحة مجاناً: انتباه
. (رقم الصم والبكم) 711-844-359-1607

தமிழ் (Tamil)

தமிழ் (Tamil) கவனம்: நீங்கள் தமிழ் பேசினால், உங்களுக்கு இலவச மொழி
உதவி சேவைகள் கிடைக்கும். இந்த எண்ணை அழைக்கவும்: 1-844-359-1607 (TTY:
711).

ትግርኛ (Tigrinya)

ትኵረት: ትግርኛ እንዲሁ ትዘረብ ኮንካ፣ ናይ ቋንቋ ደገፍ ኣልግሎታት፣ ብናዳ ክቕርቡልካ እዮም። ደውል 1.844-359-1607
(TTY: 711)።